

AIA

AIA Youth Smart Protection Plan

Start Smart. Stay Protected!

ဘဝအနာဂတ်ကို စည်းစနစ်ကျကျ၊ အလှပဆုံး တည်ဆောက်ချင်တဲ့
လူငယ်တွေအတွက် Smart Plan

SMART 300

အာမခံထားငွေ
သိန်း ၃၀၀ ကျပ်

SMART 500

အာမခံထားငွေ
သိန်း ၅၀၀ ကျပ်

- ✓ ဈေးနှုန်းသင့်တင့်သော ပရီမီယံကြေး
- ✓ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသော ပရီမီယံကြေးပေးသွင်းမှု နည်းလမ်းများ
- ✓ ပြီးပြည့်စုံသော အကာအကွယ်
- ✓ လွယ်ကူရိုးရှင်းသော ကျန်းမာရေးမေးခွန်းများ





သင့်ဘဝတစ်လျှောက်လုံး သင်နဲ့အတူ အဆိုးအကောင်းတွေမှာ အစဉ်အမြဲရှိနေမဲ့ အကာအကွယ်



ဘဝဆိုတာ ကြုံတင်ခန့်မှန်းလို့မရနိုင်ပါဘူး။

တကယ်လို့များ ကိုယ့်ရဲ့ ငယ်ရွယ်တဲ့ ဘဝ
ခရီးလမ်းရဲ့ လမ်းခုလတ်မှာ မမျှော်လင့်ဘဲ
ပြင်းထန်ရောဂါတစ်ခုခုဖြစ်ခဲ့ရင် ဘယ်လို
လုပ်မလဲ။



စိတ်မပူပါနဲ့။

AIA Myanmar ရဲ့ **AIA Youth Smart Protection Plan** က ပြင်းထန်ရောဂါ
ဥဉ် မျိုးကို ကာကွယ်ပေးထားတာကြောင့်
သင့်ဘဝအနာဂတ်ကို စိတ်အေးချမ်းသာစွာ
အလှပဆုံးပုံဖော်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။



ဘဝဆိုတာ ကြုံတင်ခန့်မှန်းလို့မရနိုင်ပါဘူး။

တကယ်လို့ ကိုယ့်ဘဝအနာဂတ် နဲ့ ကိုယ်ချစ်ရတဲ့သူ
တွေအတွက် ကြိုးစားနေချိန်မှာ စောစောစီးစီး
ကိုယ်များ အသက်ဆုံးရှုံးသွားခဲ့ရင် ဘယ်သူက
ကိုယ့်မိသားစုရဲ့အိပ်မက်တွေအတွက်
တာဝန်ယူပေးမှာလဲ။



စိတ်မပူပါနဲ့။

AIA Myanmar ရဲ့ **AIA Youth Smart Protection Plan** အကာအကွယ်နဲ့ဆိုရင်
သင့်မိသားစုရဲ့ အနာဂတ်အတွက် ဒီနေ့ကစပြီး
ကြုံတင်ကာကွယ်ထားလို့ရပါပြီ။

သင့်ဘဝကို AIA နဲ့အတူ အခုပဲ စတင် ကာကွယ်လိုက်ပါ။

AIA Youth Smart Protection Plan :

အသက်အာမခံ + ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်

အသက်	SMART 300	SMART 500
၂၀ နှစ်	ခန့်မှန်းခြေ ၂ သိန်းခန့်	ခန့်မှန်းခြေ ၃ သိန်းခန့်
၃၀ နှစ်	ခန့်မှန်းခြေ ၂ သိန်းခွဲခန့်	ခန့်မှန်းခြေ ၃ သိန်းခွဲခန့်

အထက်ဖော်ပြပါ ပရီမီယံကြေးနှုန်းထားများသည် အမျိုးသား၊ ဆေးလိပ်မသောက်သူ၏ နှစ်စဉ်ပရီမီယံနှုန်းထားများ ပေါ်မူတည်၍ တွက်ချက်ထားပါသည်။

AIA



Smart Plan အောက်တွင် ရရှိနိုင်မည့် အကျိုးခံစားခွင့်များ

အသက်ဆုံးရှုံးမှု အကျိုးခံစားခွင့် သို့မဟုတ် ထာဝစဉ် မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်

အာမခံထားငွေ၏ ၁၀၀%

မည်သည့်အကြောင်းအရင်းကြောင့်မဆို အသက်ဆုံးရှုံးခြင်း သို့မဟုတ် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း

(အကျိုးမဝင်သည့် ကိစ္စရပ်များမှလွဲ၍)

ကနဦးအဆင့် ပြင်းထန်ရောဂါ ၁၂ မျိုး

ကြိုတင်ထုတ်ယူနိုင်သော ကနဦးပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်အတွက် အာမခံထားငွေ၏ အများဆုံး ၂၅%

နုလုံးသွေးကြောချဲ့သည့် ကိစ္စရပ်တွင် အများဆုံး ၁၀% ပေးပါမည်။

ဤအကျိုးခံစားခွင့်အတွက် ပေးအပ်လိုက်သောပမာဏကို အကြီးစား ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်မှ နုတ်ယူသွားပါမည်။

အကြီးစားအဆင့် ပြင်းထန်ရောဂါ ၂၃ မျိုး

အကြီးစားပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်အတွက် အာမခံထားငွေ၏ ၁၀၀%

(ကနဦးအဆင့် ပြင်းထန်ရောဂါအကျိုးခံစားခွင့်များ ပေးလျှော်မှုကို နုတ်ယူပြီးနောက်)



အကာအကွယ်ပေးထားတဲ့ ပြင်းထန်ရောဂါများအကြောင်း အသေးစိတ် သိရှိလိုပါက ယခု **လင့်ခ်** မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

AIA က အသက်အာမခံ ကုမ္ပဏီတစ်ခုဆိုတာထက် သင့်ဘဝတစ်လျှောက်လုံးမှာ သင်နဲ့အတူ အစဉ်အမြဲရှိနေမဲ့ အဖော်မွန်ပါ။



ကမ္ဘာတစ်ဝန်း ၂၄ နာရီ၊ ၇ ရက်ပတ်လုံးရရှိနိုင်တဲ့ ဝန်ဆောင်မှုကြောင့် ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို အကာအကွယ်ကို ရရှိနိုင်ပါတယ်။



ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် လျှော့စျေးများအပြင် Member များအတွက် အထူး သီးသန့်အကျိုးခံစားခွင့်များကို ရယူနိုင်ပါတယ်။

AIA+
MM

AIA+ အက်ပလီကေးရှင်းနဲ့ လွယ်ကူချောမွေ့တဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ခံစားလိုက်ပါ။



အမေးများသော မေးခွန်းများ

- AIA Youth Smart Protection Plan ကနေ ဘယ်လိုအကျိုးခံစားခွင့်တွေရမှာလဲ။**
 AIA Youth Smart Protection Plan က အသက်ဆုံးရှုံးမှု အကျိုးခံစားခွင့် သို့မဟုတ် ထာဝစဉ် မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့် နဲ့ အတူ ကနဦးအဆင့် ပြင်းထန်ရောဂါ ၁၂ မျိုးနဲ့ အကြီးစားအဆင့် ပြင်းထန်ရောဂါ ၂၇ မျိုး - စုစုပေါင်း ပြင်းထန်ရောဂါ ၃၉ မျိုး ကိုပါ ကာကွယ်ပေးထားပါတယ်။
- AIA Youth Smart Protection Plan ကိုဘယ်သူတွေဝယ်လို့ရလဲ။**
 AIA Youth Smart Protection Plan ကို အသက် ၂၀ နှစ် မှ ၃၅ နှစ် (နောင်ပြည့်မည့်အသက်) အတွင်း ရှိသူတိုင်း ဝယ်ယူနိုင်ပါတယ်။
- ဘယ်နှစ်နှစ်ကြာအထိ အာမခံအကာအကွယ် ရရှိနိုင်ပါသလဲ။**
 ပရီမီယံကြေးပေးဆောင်နေသရွေ့ အကာအကွယ်ရရှိမှာဖြစ်ပြီး အသက် ၇၀ နှစ် (နောင်ပြည့်မည့်အသက်) အထိ ပေါ်လစီအား သက်တမ်းတိုးနိုင်ပါတယ်။
- အာမခံအကာအကွယ်ပမာဏ ဘယ်လောက်ရရှိမှာလဲ။**
 ရွေးချယ်စရာ ၂ မျိုးရှိပါတယ်။
 SMART 300 - အာမခံထားငွေ သိန်း ၃၀၀ ကျပ်။
 SMART 500 - အာမခံထားငွေ သိန်း ၅၀၀ ကျပ်။
- ပေါ်လစီမဝယ်ခင် ကျန်းမာရေးစစ်ဆေးဖို့ လိုပါသလား။**
 AIA Youth Smart Protection Plan က ကျန်းမာရေး ဆေးစစ်ချက်တွေမလိုအပ်ဘဲ၊ အခြေခံကျန်းမာရေးနှင့် ပတ်သက်ပြီး လွယ်ကူရိုးရှင်းတဲ့ မေးခွန်းတွေကို ဖြေဆိုပေးဖို့သာ လိုပါတယ်။
- ဘယ်လို ပရီမီယံကြေးပေးသွင်းမှု နည်းလမ်းတွေ ရှိပါသလဲ။**
 Member များ အဆင်ပြေလွယ်ကူစေဖို့အတွက် ပရီမီယံကြေးကို ၆ လ တစ်ကြိမ် နှင့် နှစ်စဉ် ဆိုပြီး မိမိကြိုက်နှစ်သက်ရာနည်းလမ်းနဲ့ ပေးသွင်းနိုင်ပါတယ်။
- အာမခံပေါ်လစီအား အကျိုးခံစားခွင့် တောင်းခံတဲ့အခါ စောင့်ဆိုင်းကာလရှိပါသလား။**
 ဟုတ်ကဲ့။ ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်တောင်းခံရာမှာ ပေါ်လစီထုတ်ပေးရက်စွဲ (သို့) ပေါ်လစီအကျိုးဝင်ရက်စွဲ (သို့) နောက်ဆုံး ပြန်လည်တည်မြဲသည့်ရက်စွဲတို့အနက် နောက်အကျဆုံးရက်စွဲမှ ရက်ပေါင်း ၉၀ အထိကို စောင့်ဆိုင်းကာလအဖြစ် သတ်မှတ်ပါတယ်။
- အသက်ရှင်သန်ရမည့်ကာလဆိုတာ ဘာလဲ။**
 အသက်အာမခံထားသူက ပြင်းထန်ရောဂါကို ခံစားနေရကြောင်းအတည်ပြုခံရပြီး ဒါမှမဟုတ် ပြင်းထန်ရောဂါအတွက် အကာအကွယ်ပေးထားတဲ့ ခွဲစိတ်ကုသမှုခံယူပြီး အနည်းဆုံး ၇ ရက်အထိ အသက်ရှင်ခဲ့မယ်ဆိုရင် စည်းကမ်းသတ်မှတ်ချက်များနဲ့အညီ အကျိုးခံစားခွင့်များကို ရရှိမှာဖြစ်ပါတယ်။
- AIA Youth Smart Protection Plan အောက်မှာ ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်ကို ထုတ်ယူပြီးတဲ့အခါ အသက်ဆုံးရှုံးမှု အကျိုးခံစားခွင့်အတွက် အကာအကွယ်ကို ဆက်လက်ရရှိနေဦးမှာပါလား။**
 ဟုတ်ကဲ့။ ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်ကိုထုတ်ယူပြီးနောက်ပိုင်းမှာလည်း အသက်ဆုံးရှုံးမှု အကျိုးခံစားခွင့်အတွက် အကာအကွယ်ကို ဆက်လက်ရရှိနေဦးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင်ချစ်ရတဲ့မိသားစုဝင်တွေက သင်မရှိတော့တဲ့အခါမှာလည်း ငွေကြေးပိုင်းဆိုင်ရာအကာအကွယ်ကို ဆက်လက်ရရှိမှာဖြစ်တဲ့အတွက် စိတ်အေးချမ်းသာမှုကို ရရှိစေမှာဖြစ်ပါတယ်။

ဤလက်ကမ်းစာစောင်တွင် AIA Youth Smart Protection Plan ၏ အကျဉ်းချုပ်ဖော်ပြချက်သာ ပါရှိပြီး အချက်အလက် အသေးစိတ်များမပါဝင်ပါ။ AIA Youth Smart Protection Plan နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက အရောင်းဆိုင်ရာ အချက်အလက်များကို တောင်းခံရန် အကြံပြုလိုပါသည်။ ၎င်း၏ အကျိုးခံစားခွင့်များ၊ အကျိုးမဝင်မှုများနှင့် စည်းကမ်းသတ်မှတ်ချက် အသေးစိတ်တို့ကို ပေါ်လစီစာချုပ်တွင် ကြည့်ရှုနိုင်ပါသည်။

ပိုမို သိရှိလိုပါက ဆက်သွယ်ရန်

AIA Myanmar ၏ SHER Team +၉၅၉ ၉၄၄ ၇၀၅ ၄၄၀ သို့မဟုတ် AIA ငွေကြေးအတိုင်ပင်ခံများထံ ဆက်သွယ်ပြီး သိလိုသည်များကို တိုက်ရိုက် မေးမြန်းနိုင်ပါသည်။ AIA Myanmar သည် သင့်အား ကူညီပေးရန် အမြဲကြိုဆိုလျက်ရှိပါသည်။